

ရွက်နာကျ က၊ <ywet na kya> 树叶因病而凋落
 ရွက်နီ န၊ <ywet ni> 含少量铜的银
 ရွက်နီချို န၊ <ywet ni gyo> 含同等分量银和铜的合金
 ရွက်နု န၊ <ywet nu> 嫩叶
 ရွက်ပိုး န၊ <ywet po> 危害叶的昆虫
 ရွက်ပန်းသီး န၊ <ywet pon: dhi> ①隐于叶子中的果实 ②
 (喻)被埋没的人材၊ မိဘဆင်းရဲသဖြင့်သူ့ဓမ္မာ ~ ဖြစ်နေရရှာ
 သည်။ 因为父母穷，他被埋没了。③隐姓埋名；隐居者
 ရွက်ပြတ်တော န၊ <ywet pyat taw> 落叶林
 ရွက်ပြတ်ရောသစ်တော န၊ <ywet pyat yaw: thit taw> 混
 杂落叶林
 ရွက်ပြန့်တော န၊ <ywet pyan' daw> 阔叶林
 ရွက်ပွဲ န၊ <ywet phu> 尚未展开的嫩叶
 ရွက်ဖျားခင်း က၊ <ywet phya: khin> 稻叶下垂(因壮过头
 或因缺少阳光的原因)
 ရွက်ဖျင် န၊ <ywet phyin> 帆布， ~ ရတင်帆布床 / ~ တဲ
 帐篷 / ~ ဖိနပ် 球鞋，帆布鞋
 ရွက်ဖြတ်ပိုး န၊ <ywet phyat po> 【动】螟虫
 ရွက်ဖြန့် က၊ <ywet phyan> 扬帆
 ရွက်ဖွင့် က၊ <ywet phwin> 扬帆， ~ ငြိုး 扬帆索
 ရွက်မ န၊ <ywet ma> 大帆，主帆
 ရွက်ရှင် န၊ <ywet shin> ①百叶窗的活动窗叶 ②副帆，辅
 助帆
 ရွက်ရှုပ်ငြိုး န၊ <ywet shout kyo> 卷帆索
 ရွက်လဲ က၊ <ywet le> 换新叶
 ရွက်လက် န၊ <ywet let> 帆桁， ~ ငြိုး 帆桁索
 ရွက်လိပ်ပိုး န၊ <ywet leit po> 【动】卷叶虫
 ရွက်လယ်ကြော န၊ <ywet le gyaw> 主叶脉
 ရွက်လှ န၊ <ywet hla> 【植】①变叶木 Codiaeum Varie-
 gatum ②庭园巴豆 (croton)
 ရွက်လှေ န၊ <ywet hlei> 帆船
 ရွက်လွှာ န၊ <ywet hlwa> 叶片
 ရွက်လှိုင် က၊ <ywet hlwin> 扬帆
 ရွက်သေ န၊ <ywet thei> 窗叶固定的百叶窗
 ရွက်သင်္ဘော န၊ <ywet thin: baw> 多桅帆船
 ရွက်သစ်ခြောက် န၊ <ywet thit khyaut> 雨前茶
 ရွက်အိ န၊ <ywet o> 顶在头上的坛子
 ရွက်အုပ်သီး I န၊ <ywet out thi> ①被叶子遮盖的果实 ②
 (喻)阴谋，小算盘 II က၊ <ywet out thi> 暗中，偷偷
 地， ~ ပူရသည်။ 只好暗自着急。 / ~ တိတ်တိတ်ညားနေ
 သည်။ 暗中同居。 III န၊ <ywet out thi> 暗藏的，
 ~ ဉာဏ်နှင့်ကြိတ်ကြိတ်ထူးများမှာမှကျဆုံးရမည်သာ။ 搞阴谋的
 人必定失败。
 ရွှိုင်ရယ် န၊ <rwain ye> [英 royal] 24×19吋的写字纸，

25×20吋的印刷纸
 ရွှိုင်ရယ်တီ န၊ <rwain ye ti> [英，royalty](国王授予私人
 或公司采矿的)特许权，专利权税，版税
 ရွတ် I န၊ <yut> ①由几股纱合起来的经线，由几股纱作
 经线织成的布 ②布边幅上的经线(往往由几股纱合在
 一起) ③在两股绳中插入棍子绞紧的绳索 II က၊
 <yut> ①诵读， ကဗျာ ~ သည်။ 朗诵诗。 ②执拗， အ
 တော် ~ တဲ့လူပဲ။ 很执拗的人。 III န၊ <yut> 僵硬的，
 坚韧有弹性的， အမာ ~ 硬疤
 ရွတ်ကတ်ကတ် က၊ <yut kat kat> 倔强，执拗
 ရွတ်ချည် န၊ <yut khi> 双股以上的经纬线
 ရွတ်စောင် န၊ <yut saun> 几股线织成的毯子
 ရွတ်ဆို က၊ <yut hso> 朗读，朗诵
 ရွတ်ဆွဲ က၊ <yut hswe> 绞动插在双股绳中的木棍，使绳
 索越绞越紧
 ရွတ်တိရွတ်ထိုး က၊ <yut ti' yut hto> 执拗，固执
 ရွတ်တီး န၊ <yut ti> 皮风箱
 ရွတ်တိုက် က၊ <yut tait> = ရွတ်ဆွဲ
 ရွတ်တူ န၊ <yut twa> 衰老的人， ~ ငြိုး 衰老的人
 ရွတ်ထည် န၊ <yut hte> 多股线作经纬线织成的布
 ရွတ်နား န၊ <yut na> 用几股纱拧成的线做的布边
 ရွတ်ပင် န၊ <yut pin> 两条以上的纱作成的线
 ရွတ်ပျဉ်းပျဉ်း က၊ <yut pyin: byin> 嚼不动地，坚韧地
 ရွတ်ဖတ်/ရွတ်ဘတ် က၊ <yut phat> 朗读，念
 ရွတ်ဖတ်သရဋ္ဌာယ် က၊ <yut phat th-r-ze> 朗读，诵读၊ ပိဋ
 ကတ်စာပေများကို ~ သည်။ 朗读经书。
 ရွတ်မန်း က၊ <yut man> 念咒， မန္တန်ကို ~ သည်။ 念咒。
 ရွတ်မှန်း က၊ <yut hman> 【宗】念咒，念经၊ ပရိတ်ကို ~
 သည်။ 念消灾经。
 ရွတ်ရွတ် က၊ <yut yut> ①无情，强暴，粗暴 ②迅速
 ရွတ်ရွတ်ကျိုး က၊ <yut yut kyo> = ရွတ်ရွတ်ကျိုး
 ရွတ်ရွတ်ပားပား က၊ <yut yut pha: ba> = ရွတ်ရွတ်ပားပား
 ရွတ်ရွတ်သိသိ က၊ <yut yut thi' dhi> = ရွတ်ရွတ်သိသိ
 ရွတ်သွင်း က၊ <yut thwin> 【纺】往箱上放ရွတ်ချည်
 ရွတ်အံ က၊ <yut an> 朗读，念
 ရွပ် န၊ <yut> (合)(古)①皱 ②碎了
 ရွပ်ကြပ် န၊ <yut kyut> (古)性急，急躁
 ရွပ်ဆတ် န၊ <yut hsat> 暴躁的(牲畜)
 ရွပ်တိရွပ်ထိုး/ရွတ်တိရွတ်ထိုး က၊ <yut ti' yut hto> 鲁莽，莽
 撞၊ ~ နိုင်သည်လူ 鲁莽者
 ရွပ်ချွံ က၊ <yut khyun> 勇敢，英勇၊ ရွပ်ရွပ်ချွံ 勇敢地
 ရွပ်ရွပ် က၊ <yut yut> ①使之粉碎 ②英勇，勇敢
 ရွပ်ရွပ်ကျိုး က၊ <yut yut kyo> 使之粉碎
 ရွပ်ရွပ်စိစိ/ရွပ်ရွပ်သိသိ က၊ <yut yut si' zi' / yut yut thi'